

BURMESE – BURNS PREVENTION

အိမ်လုံခြုံရေးနှင့် ထိခိုက်မှု ကြိုတင်ကာကွယ်ရေး

အပူလောင်ခြင်းနှင့် ရေနွေးပူ လောင်ခြင်းတို့မှ ကာကွယ်ခြင်း



- ရေနွေးပူလောင်ခြင်း အများစုမှာ မီးဖိုချောင်တွင် ဖြစ်လေ့ရှိပါသည်။ ကလေးများ ကစားရာနေရာများကို သင့်မီးဖိုချောင်နှင့် ဝေးဝေး ထားပါ။
- ကလေးများကို ပူသော အစားအစာများနှင့် အရည်များ (ဥပမာ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဟင်းချိုရည်၊ ခေါက်ဆွဲပြုတ်)နှင့် ဝေးဝေး ထားပါ။
- မျက်နှာသစ်ရေလေးများ၊ ရေချိုးလေးများ၊ ရေချိုးသည့်ရေပန်းများမှ ထွက်လာသောရေနွေး၏ အပူချိန်မှာ ၅၀ ဒီဂရီ စင်တီဂရိတ်ထက် မကျော်သင့်ပါ။
- မီးလင်းဖိုများနှင့် အပူပေးစက်များတွင် အသေတပ်ဆင်ထားသော မီးအကာအကွယ်ကိရိယာများ သို့မဟုတ် အပူပေးခံ အကာအရံများ တပ်ဆင်ထားပါ။
- အပူလောင်သောဒဏ်ရာများ သို့မဟုတ် ရေနွေးပူလောင်သော ဒဏ်ရာများအတွက် ဒဏ်ရာရသော နေရာကို စီးကျနေသော ရေအေး အောက်တွင် မိနစ် ၂၀ ထားပါ။ ဆေးကုသမှု ခံယူပါ။



Education and Training

The Royal Children's Hospital အသိုင်းအဝိုင်း သတင်းအချက်အလက်များ
တယ်လီဖုန်း +61 3 9345 5085 www.rch.org.au

ဤအထောက်အကူပြုအရင်းအမြစ်ကို Department of Education and Training ၏ ထောက်ခံချက်ဖြင့် The Royal Children's Hospital တာ တည်ထောင်ထားသည်။